

မဲ့ပြာ နှ၊ <mwe: bya> 灰色, 灰暗色
 မဲ့ပြာကျ က၊ <mwe: pya kya'> 一贫如洗, 贫困: ရေဘေး
 ကြောင့်ဆင်းရဲသားများပို၍ ~ သွားသည်။ 水灾使穷苦者更加
 贫穷了。
 မဲ့ပြာဆိုက် က၊ <mwe: pya hsait> = မဲ့ပြာကျ
 မဲ့ပြာပြာ က၊ <mwe: pya bya> 灰暗
 မဲ့ပြာရောင် နှ၊ <mwe: pya yaun> 灰色, 暗色
 မဲ့မှုန် က၊ <mwe: hmon> 模糊, 眼花
 မဲ့ယောင်း က၊ <mwe: yaun:> 暗无光泽; 干巴巴, 枯干
 မဲ့ယောင်းယောင်း က၊ <mwe: yaun: yaun:> 暗无光泽; 干
 巴巴
 မဲ့သီ က၊ <mwe: thi> 眼花
 မဲ့သုတ်သုတ် က၊ <mwe: thout thout> 干巴巴; 无光泽:
 အသားအရေမှာ ~ ဖြစ်နေသည်။ 皮肤变得干巴巴的了。
 မဲ့သွေ နှ၊ <mwe: thwei'> = မဲ့ခြောက်
 မဲ့သွေသွေ က၊ <mwe: thwei' dhwei'> = မဲ့ခြောက်ခြောက်
 မှတ် I က၊ <mut> ①(合)饿, 饥饿, 常用 ငတ် ~ ၊ ဆာ ~
 ၊ ~ သပ် 等 ②闹饥荒 II နှ၊ <mut> (合) 细腻, 滑
 腻: ချော ~ 光滑, 滑溜
 မှတ်ကရေ? အ၊ <mut k-yaw'> 完了! 糟了!
 မှတ်ကရေ အ၊ <mut k-yaw:> = မှတ်ကရေ?
 မှတ်ကြည့် နှ၊ <mut kyi> 细腻的, 细嫩的: အသားအရေ ~
 သောအမျိုးသမီး: 皮肤细嫩的女子
 မှတ်ငတ် က၊ <mut ngat> (诗) 饥饿, 饥馑
 မှတ်လင် နှ၊ <mut s-lin/ mu hs-lin> 穆斯林: ~ ဘာသာ
 伊斯兰教
 မှတ်ဆာ က၊ <mut hsa> = ဆာမှတ်
 မှတ်ညက် နှ၊ <mut nyet> 细腻, 细嫩
 မှတ်ထွား နှ၊ <mut htwa:> 细腻
 မှတ်မှတ်စက်စက် က၊ <mut mut set set> 细腻柔软
 မှတ်မှတ်စင် နှ၊ <mut mut sin> 细腻白皙
 မှတ်မှတ်ညက်ညက် က၊ <mut mut nyet nyet> 细腻
 မှတ်မှတ်မက်မက် က၊ <mut mut met met> 喜爱, 珍爱
 မှတ်ရှက် က၊ <mut ya' yut> 细腻光滑
 မှတ်ရှား က၊ <mut sha:> 饥饿
 မှတ်သိပ် က၊ <mut theit> ① 饥渴: အစာရော ~ သည်။ 饥
 饿。 ② 渴望: လွတ်လပ်ရေးကို ~ နေကြသည်။ 渴望独立。
 မှန် I နှ၊ <mun> 孟族: ~ ဘာသာ 孟文 II အ၊ <mwán>
 哎!(答应声, 缅北妇女用) III နှ၊ <mun> (合) 崇高,
 高尚, 如: ကောင်း ~ ၊ တင့် ~ ၊ မြတ် ~ 等
 မှန်ခမာ နှ၊ <mun kh-ma> 孟吉蔑(语族), 孟高棉(语族)
 မှန်ဂို နှ၊ <mun go> 蒙古, 蒙古族, 蒙古人
 မှန်ဂိုတားတား နှ၊ <mun go ta: ta:> 鞑鞑族(人)
 မှန်ဂိုလီးယား နှ၊ <mun go li: ya:> 蒙古

မှန်ဆိုင်း နှ၊ <mun zain:> ① = လခြမ်းဆိုင်း ② 孟族乐器演
 奏
 မှန်နိုထရင်း နှ၊ <mun no ht-rin:> [英 monotreme] 【动】单
 孔目动物(哺乳类之分类, 如鸭嘴兽)
 မှန်မြတ် နှ၊ <mun myat> ① 高尚, 高贵: ~ သောစေတနာ
 崇高的感情 / တိုင်းပြည်အတွက်မှန်မြတ်မြတ်အသက်စွန့်ကြသော
 အာဇာနည်များ: 为国捐躯的烈士们 ② 贵重, 味美: ~
 သောစားဖွယ် 珍馐美味
 မှန်မှန်ရာရာ က၊ <mun mun ya ya> = မှန်မှန်ရည်ရည်
 မှန်ရိုဗီယာ နှ၊ <mun ro vi ya> 蒙罗维亚(利比里亚首都)
 မှန်ရည် နှ၊ <mun yi / mun yei> 文雅, 温文而雅: အပြော
 အဆိုအမူအရာအလွန် ~ လှသည်။ 举止言谈非常文雅。
 မှန်း I က၊ <mun:> 憋气, 发闷; 窒息, 呛: စိတ်ထဲ၌အိုက်သလို
 ~ သလိုဖြစ်၏။ 心中感到烦闷, 憋气。 / ရေ ~ သည်။ 被
 水呛得透不过气来。 / မီးခိုးကလည်းအသက်မရှူနိုင်အောင်ခိုးလှ
 ~ လှသည်။ 烟呛得人透不过气来。 II နှ၊ <mun:>
 (合) 正午: ~ တည့်ချိန် 正午 / ~ လွဲချိန် 日偏午时分
 III အ၊ <mun:> 对男子亲切的称呼用语
 မှန်းကျပ် က၊ <mun: kyat> 憋气, 发闷, 窒息: လေသန့်နည်း
 ကာ ~ နေသည်။ 缺少新鲜空气而感到胸口发闷。 /
 အမှောင်ထုအတွင်းဝယ် ~ နေ၏။ 在黑暗中感到窒息。
 မှန်းချက်နေ နှ၊ <mun: gyet nei> 正午的太阳
 မှန်းစောင်း I က၊ <mun: saun:> 过了正午 II နှ၊ <mun:
 zaun:> 下午
 မှန်းဆွန်း နှ၊ <mun: hsun:> [英 monsoon] 季风, 季节风
 (在印度洋和亚洲南部, 夏为西南风, 冬为东北风)
 မှန်းတည့် I က၊ <mun: te'> 到正午: မှန်းမတ်မတ်တည့်သောအ
 ခါ 日当正午之时 II နှ၊ <mun: de'> 正午, 午时
 မှန်းတည့်ပေါက် နှ၊ <mun: de' baut> 天窗
 မှန်းတည့်ပြင်ညီ နှ၊ <mun: de' byin nyi> 【天】子午面
 မှန်းတည့်မျဉ်း နှ၊ <mun: de' myin:> 【天】子午线: ဝဇာန ~
 本初子午线 / ~ စက်ဝိုင်းကိရိယာ 子午仪
 မှန်းတည့်မှတ် နှ၊ <mun: de' hmat> = ထိပ်တည့်ရပ်
 မှန်းတည့်ရပ် နှ၊ <mun: de' yat> = ထိပ်တည့်ရပ်
 မှန်းတည့်ရိပ် နှ၊ <mun: de' yeit> 正午时分的人影
 မှန်းတိမ်း I က၊ <mun: dein:> 过了午时: ~ ချိန် 日偏午
 时分 II နှ၊ <mun: dein:> 日偏午时分
 မှန်းနစ် က၊ <mun: nit> 沉溺, 沉迷: သမုဒ္ဒရာတွင် ~ ကြကုန်၏။
 沉入大海。 / ကိုလိုနီနိုင်ငံပြည်သူများမှာဒုက္ခပဲတွင် ~ ခဲ့ကြရ၏။
 殖民地国家人民生活在苦难之中。
 မှန်းမတ် က၊ <mun: mat> 日当正午
 မှန်းယိမ်း I က၊ <mun: yein:> 过正午 II နှ၊ <mun: yein:>
 日偏午时分
 မှန်းလတ် နှ၊ <mun: lat> 上午九时至十二时的一段时间